

ပြည်တွင်းအခွန်များဦးစီးဌာန
နောက်ခံသမိုင်းအကျဉ်းချုပ်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တည်ရှိနေသောအုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ဗြိတိသျှကိုလိုနီဘဝတွင် မြန်မာနိုင်ငံ၌ကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်ကို အနည်းငယ် ပြုပြင်ထားသည့်စနစ်သာဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသား ပြည်သူများ၏အကျိုးကို ထိရောက်စွာ မသယ်ပိုး မဆောင်ရွက်နိုင်၍ ယင်းသို့ဆောင်ရွက် စိမ့်သောငှာ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ရန်လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ဖွဲ့စည်းရန် ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ပါ အမိန့်ကြော်ငြာစာအမှတ်(၉၇)ကို ထုတ်ပြန်၍ လုပ်ထုံးလုပ်နည်းစနစ်များကို အသစ်ပြဋ္ဌာန်းခဲ့ပါသည်။

၂။ ထိုအမိန့်ကြော်ငြာစာအမှတ်(၉၇)အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယင်းအုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ ယခင်က သီးခြားစီရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခွန်ဌာနနှင့်ဘဏ္ဍာတော် မင်းကြီးရုံးတို့ပူးပေါင်း၍ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဌာနတစ်ခုတည်းက လွှဲပြောင်းတာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် (၁-၁၀-၁၉၇၂) ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနကို စတင်ဖွဲ့စည်းခဲ့ပါသည်။

၃။ စတင်ဖွင့်လှစ်ခဲ့သောရုံးများမှာ ပြည်တွင်းအခွန်များဦးစီးဌာန(ရုံးချုပ်) (၁)ရုံး၊ ဌာနခွဲ (၆)ရုံး၊ ပြည်နယ်/တိုင်းဒေသကြီးရုံးများ (၁၄)ရုံး၊ မြို့နယ်ရုံးများ (၂၅၀)ရုံး၊ စုစုပေါင်း (၂၇၁)ရုံး ဖြစ်ပြီး ရုံးချုပ်ကို ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွဲ့စည်းစဉ်က ဦးစီးဌာန၏ အကြီးအကဲ ရာထူးကို ဥက္ကဋ္ဌအမည်ဖြင့် ရှိခဲ့ပါသည်။ နောင်တွင် ညွှန်ကြားရေးမှူးချုပ် အမည်ဖြင့် ပြောင်းလဲခဲ့ပါသည်။ ထိုသို့ စတင်ဖွဲ့စည်းခဲ့စဉ်က ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံသော အခွန် (၁၀) မျိုး ရှိခဲ့ပါသည်။ ထိုအခွန်များမှာ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ မြေခွန်၊ ရေခွန်နှင့်တာဝန်ခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန် (ရှမ်းပြည်နယ်တွင် သီးနှံခွန် ဟူ၍ သီးခြားပါဝင်ခဲ့ပါသည်)တို့ ဖြစ်ပါသည်။

၄။ ၁၉၈၈ ခုနှစ် မတိုင်မီက နိုင်ငံတော်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိရာမှ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ခေတ်စနစ်အရ အခွန်ကောက်ခံမှုစနစ် ပိုမိုထိရောက် ကောင်းမွန်စေရန် အခွန်(၅)မျိုးကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခဲ့ပါသည်။ မြေခွန်၊ ရေခွန်နှင့် တာဝန်ခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်းကောင်း၊ အင်းအိုင်ခွန်ကို ငါးလုပ်ငန်းဦးစီးဌာနသို့လည်းကောင်း (၁-၄-၁၉၈၉) နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။

၅။ ပြည်တွင်းအခွန်များဦးစီးဌာန မဖွဲ့စည်းမီနှင့် ဖွဲ့စည်းပြီးနောက်ပိုင်း ခေတ်ကာလအလိုက် ကောက်ခံခဲ့သော အခွန်အမျိုးအစားများနှင့် ယင်းအခွန်များကိုစည်းကြပ်ကောက်ခံနိုင်ရန် ပြဋ္ဌာန်းသည့် အခွန်ဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်	ခေတ်ကာလနှင့်အခွန်အမျိုးအစား	အခွန်ဥပဒေနှင့်ပြဋ္ဌာန်းသည့်နှစ်
၁	မြန်မာဘုရင်များခေတ်	
	၁ ဆားခွန်	
	၂ ထန်းခွန်	
	၃ အင်းအိုင်ဆည်မြောင်းခွန်	
၂	ကိုလိုနီခေတ်	
	၄ လူခွန် (Capitation Tax)	
	၅ သဿမေခွန် (Property Tax)	
	၆ ရုံးခွန်	The Court Fee Act (1870)
	၇ မြေခွန်	Land and Revenue Act (1876)
		The Lower Burma Town and Village Lands Act
		The Upper Burma Land and Revenue Regulations
	၈ အကောက်ခွန်	အကောက်ခွန်ဥပဒေ (၁၉၂၄)
	၉ တံဆိပ်ခေါင်းခွန်	The Burma Stamp Act (1899)
	၁၀ သစ်တောခွန်	Forest Tax (1902)
	၁၁ အင်းအိုင်ခွန်	The Fisheries Act (1905)
	၁၂ ယစ်မျိုးခွန် (Excise Tax)	The Burma Excise Tax (1917)
	၁၃ အမြတ်ခွန်	The Indian Income Tax Act (1922)
	၁၄ စီးကရက်ခွန်	The Cigarettes Duty Act (1931)
	၁၅ မီးခြစ်ခွန်	The Matches Act (1934)
	၁၆ ဘိလပ်ရည်နှင့်အဖျော်ရည်ခွန်	The Exerciabe Goods Rules (1959)
၃	ဂျပန်ခေတ်	ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်သဖြင့် ကောက်ပဲသီးနှံဖြင့် အခွန်ကောက်ခြင်းမှအပ ရိုရင်းစွဲအခွန်များ ကောက်ခံခြင်းကို ပြောင်းလဲခြင်းမရှိသေးပါ။

စဉ်	ခေတ်ကာလနှင့်အခွန်အမျိုးအစား	အခွန်ဥပဒေနှင့်ပြဋ္ဌာန်းသည့်နှစ်
၄	စစ်ပြီးခေတ်လွတ်လပ်ရေးမရမီ	
၁၇ ၁၈	ပွဲခွန် အမြတ်ခွန်	The Entertainment Tax Act (1947)အက်ဥပဒေကိုGovernment of Burma (Adaption of Laws) Order, 1937 ဖြင့် ဆက်လက်အတည်ပြု
၅	လွတ်လပ်ရေးရပြီးခေတ်	
၁၉ ၂၀ ၂၁ ၂၂ ၂၃	ရောင်းဝယ်လုပ်ကိုင်မှုမြတ်စွန်းခွန် ရောင်းခွန် ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန် ဟိုတယ်နှင့်ပျော်ပွဲစားရုံခွန် ပွဲခွန်	၁၉၄၈ ခုနှစ် ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန် အက်ဥပဒေ ၁၉၅၂ ခုနှစ် ရောင်းခွန်အက်ဥပဒေ ၁၉၅၆ ခုနှစ် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာအခွန်အက်ဥပဒေ ၁၉၄၉ ခုနှစ်၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံခွန်အက်ဥပဒေ ၁၉၄၇ ခုနှစ်၊ ပွဲခွန်တော်အက်ဥပဒေ
၆	တော်လှန်ရေးကောင်စီခေတ်	
၂၄	ဝင်ငွေခွန်	ဝင်ငွေခွန်ဥပဒေ (၁၉၇၄)
၇	ဆိုရှယ်လစ်ခေတ်	
၂၅ ၂၆	အမြတ်ခွန် ကုန်စည်နှင့်ဝန်ဆောင်မှုခွန်	အမြတ်ခွန်ဥပဒေ (၁၉၇၆) ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ(၁၉၇၆)
၈	နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်	
၂၇	ကုန်သွယ်လုပ်ငန်းခွန်	ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (၁၉၉၀)
၉	ပြည်ထောင်စုအစိုးရခေတ်	
၂၈	အထူးကုန်စည်ခွန်	အထူးကုန်စည်ခွန်ဥပဒေ (၂၀၁၆)
၂၉	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (၂၀၁၉)

ဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်းလဲလာမှု

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ခြင်းနှင့်စပ်လျဉ်းသည့် (၁၅-၃-၁၉၇၂) နေ့စွဲပါ တော်လှန်ရေးကောင်စီ ကြော်ငြာချက်အမှတ်(၉၇)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုအသုံးပြုလျက် ပြည်တွင်းအခွန်များဦးစီးဌာနကို အရာထမ်းရာထူး (၂၇၉) နေရာနှင့် အမှုထမ်းရာထူး (၃၀၄၃) နေရာ၊ စုစုပေါင်းရာထူး (၃၃၂၂) နေရာဖြင့် (၁-၁၀-၁၉၇၂) စတင်ဖွဲ့စည်းခဲ့ပါသည်။

၇။ (၁၈-၃-၂၀၀၄) ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၀၄) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်းရာထူး (၅၈၃) နေရာနှင့် အမှုထမ်းရာထူး (၄၁၆၀) နေရာ၊ စုစုပေါင်း (၄၇၄၃) နေရာဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၈။ (၁၂-၁-၂၀၁၂) ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၂)၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်း ရာထူး (၇၇၈) နေရာနှင့် အမှုထမ်းရာထူး (၄၁၂၂) နေရာ၊ စုစုပေါင်း (၄၉၀၀) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၉။ (၁၉-၆-၂၀၁၄) ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၄)၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်းရာထူး (၁၀၉၁) နေရာနှင့် အမှုထမ်းရာထူး (၅၁၈၆) နေရာ၊ စုစုပေါင်း (၆၂၇၉) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၀။ (၇-၁-၂၀၁၆) ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၆)မှ ဆုံးဖြတ်ချက်အရ ပြည်တွင်းအခွန်များဦးစီးဌာန၏ ယခင်ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းအင်အား ပြောင်းလဲခြင်းမရှိဘဲ အရာထမ်းရာထူး (၁၀၉၁) နေရာနှင့် အမှုထမ်းရာထူး (၅၁၆၈) နေရာ၊ စုစုပေါင်းရာထူး (၆၂၅၉) နေရာဖြင့် ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၁။ (၂၇-၄-၂၀၁၇) ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၇) မှ ဆုံးဖြတ်ချက်အရ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး (၂၁၀၁) နေရာနှင့်အမှုထမ်းရာထူး (၇၀၇၇) နေရာ၊ စုစုပေါင်းရာထူး (၉၁၇၈) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၂။ လက်ရှိဖွဲ့စည်းပုံအရ ပြည်တွင်းအခွန်များဦးစီးဌာနရှိ ဌာနခွဲများ

- (က) ဦးစီးရုံးဌာနခွဲ
- (ခ) စီမံရေးရာဌာနခွဲ
- (ဂ) ငွေစာရင်းဌာနခွဲ
- (ဃ) စစ်ဆေးရေးဌာနခွဲ
- (င) သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ
- (စ) စာရင်းအင်းဌာနခွဲ

- (ဆ) အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ
- (ဇ) စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲ
- (ဈ) အောင်ဘာလေသိန်းဆုဌာနခွဲ
- (ည) ဥပဒေရေးရာဌာနခွဲ
- (ဋ) အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ
- (ဌ) လေ့ကျင့်ရေးဌာနခွဲ
- (ဍ) အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ

အဓိကလုပ်ငန်းတာဝန်များ

၁၃။ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်လွတ်ကင်းမှုမရှိစေဘဲ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်သော အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ပြုပြင်ဆောင်ရွက်ပေးရန်၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ကျပ်ငွေများကို အခွန်စနစ်ဖြင့် စုစည်းပေးရန်ဟူသော အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒ(၈)ရပ်နှင့် လုပ်ငန်းတာဝန် (၅)ရပ်ကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-

(က) မူဝါဒ

- (၁) ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေမည့် ခိုင်မာသောဥပဒေ မူဘောင်တစ်ရပ် ဖော်ဆောင်ခြင်း၊
- (၂) စီမံအုပ်ချုပ်မှုနည်းလမ်းသစ်များနှင့် ကိုက်ညီစေရန် ပြည်တွင်းအခွန်များဦးစီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊
- (၃) အခွန်စည်းကြပ်ခြင်းလုပ်ငန်းစဉ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲခြင်း၊
- (၄) လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို အစီအစဉ်တကျဖြစ်စေပြီး ရိုးရှင်းအောင်ပြုလုပ်ရန်နှင့် နည်းပညာကို အပြည့်အဝ အသုံးချခြင်း၊
- (၅) ဆုံးရှုံးနိုင်ခြေများကို ဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုနှင့် အရေးယူဆောင်ရွက်ခြင်း နည်းလမ်းများကို အပြည့်အဝအသုံးချခြင်း၊
- (၆) ဝန်ထမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယင်းတို့၏ အစွမ်းအစရှိသမျှ အစွမ်းကုန်အသုံးချနိုင်စေခြင်း၊
- (၇) အပြောင်းအလဲများကို စီမံခန့်ခွဲနိုင်စေရန် ခေါင်းဆောင်မှုနှင့်စီမံအုပ်ချုပ်မှုဆိုင်ရာ အစီအစဉ်များရေးဆွဲ အကောင်အထည်ဖော်ခြင်း၊
- (၈) စီမံအုပ်ချုပ်မှု၏ ကဏ္ဍအားလုံးတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်း။

(ခ) လုပ်ငန်းတာဝန်

- (၁) စည်းကြပ်ကောက်ခံရမည့် အခွန်အကောက်များကို လွတ်ကင်းမှု၊ လျော့နည်းမှု မရှိစေဘဲ ဥပဒေများနှင့်အညီ အပြည့်အဝရရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊
- (၂) အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးခြင်းနှင့် ဝန်ဆောင်မှု အပြည့်အဝပေးခြင်းဖြင့် ဆန္ဒအလျောက်အခွန် ပေးဆောင်လာစေပြီး အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်သို့ ကူးပြောင်းရန်၊
- (၃) အခွန်စည်းကြပ်မှုကို ဥပဒေများနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် အခွန်ရုံးများအပေါ် ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူရန်၊
- (၄) အခွန်ရုံးများကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ဆောင်ရွက်နိုင်သည့် ရုံးများဖြစ်အောင် အဆင့်မြှင့်တင်နေရန်၊
- (၅) ဝန်ထမ်းများအား လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိပညာ၊ အတတ်ပညာ၊ ပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ပေးရန်။

၁၄။ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်အစိုးရ၏အသုံးစရိတ်ကာမိစေရန် ဘဏ္ဍာငွေရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များကို အထောက်အကူပြုရေးတို့ဖြစ်သော်လည်း ယင်းအဓိကရည်ရွယ်ချက်များအပေါ်တွင်သာ အခြေပြုကောက်ခံခြင်းမဟုတ်ဘဲ အောက်ပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါသည် -

- (က) နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှုမပေါ်ပေါက်အောင် ထိန်းညှိပေးရန်၊
- (ခ) စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်စနစ်ဖြင့် ထိန်းညှိပေးရန်၊
- (ဂ) ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူဖြစ်စေရန်၊
- (ဃ) ဓနအင်အားမျှတစေရန်၊
- (င) နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးကို အထောက်အကူဖြစ်စေရန်၊
- (စ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးရန်၊
- (ဆ) အရက်၊ စီးကရက်စသော တားမြစ်လိုသည့် ကုန်စည်များကို အခွန်အကောက်စနစ်ဖြင့် ဟန့်တားနိုင်ရန်။

ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ

၁၅။ ပြည်တွင်းအခွန်များဦးစီးဌာန ဖွဲ့စည်းသည့်အချိန်မှစ၍ နိုင်ငံတော်အတွက်လိုအပ်သော အခွန်ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ အဓိကစည်းကြပ်ကောက်ခံရေးကို ကြိုးပမ်းအားထုတ်ခဲ့ကြသော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကာလကို အောက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည် -



ဝဏ္ဏကျော်ထင်သီရိပျံချီဦးတွမ်မှုန်း(ညွှန်ကြားရေးမှူးချုပ်)
(၁၉၇၂-၁၉၇၆)

- အမည် - ဝဏ္ဏကျော်ထင်သီရိပျံချီဦးတွမ်မှုန်း
- ပညာအရည်အချင်း - B.A Hons (Eng)
- ဘွဲ့ထူး၊ ဂုဏ်ထူး - သီရိပျံချီဘွဲ့ (၁၉၄၉)
- မွေးသက္ကရာဇ် - ၁၁-၃-၁၉၁၇
- တာဝန်ထမ်းကာလ - ၂-၁၀-၁၉၇၂ မှ ၂၂-၁၂-၁၉၇၆ ထိ



ဦးအုန်းမောင် (ဗဟိုကွန်မင့််ဗဟိုဌာန၊ ဗဟိုရုံး၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်)
(ညွှန်ကြားရေးမှူးချုပ်) (၁၉၇၆-၁၉၇၉)

- အမည် - ဦးအုန်းမောင်
- ပညာအရည်အချင်း - -
- ဘွဲ့ထူး၊ ဂုဏ်ထူး - မော်ကွန်းဝင်ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်
- မွေးသက္ကရာဇ် - -
- တာဝန်ထမ်းကာလ - ၂၃-၁၂-၁၉၇၆ မှ ၁-၉-၁၉၇၉ ထိ



ဦးစိန်လင်း (ညွှန်ကြားရေးမှူးချုပ်) (၁၉၇၉ - ၁၉၉၇)

- အမည် - ဦးစိန်လင်း
- ပညာအရည်အချင်း - B.Sc, B.L, D.M.A
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၁၆-၅-၁၉၃၃
- တာဝန်ထမ်းကာလ - ၁၇-၉-၁၉၇၉ မှ ၁၅-၅-၁၉၉၃ ထိ



ဦးသန်းညွန့် (ညွှန်ကြားရေးမှူးချုပ်) (၁၉၉၃-၁၉၉၇)

- အမည် - ဦးသန်းညွန့်
- ပညာအရည်အချင်း - B.Sc (DSA)
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၁၈-၁၁-၁၉၄၇
- တာဝန်ထမ်းကာလ - ၅-၈-၁၉၉၃ မှ ၅-၉-၁၉၉၇ ထိ



ဦးစွန်ဆွေ (ညွှန်ကြားရေးမှူးချုပ်) (၁၉၉၇ - ၂၀၀၂)

- အမည် - ဦးချစ်ဆွေ
- ပညာအရည်အချင်း - သိပ္ပံဘွဲ့
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၁၄-၁၀-၁၉၄၂
- တာဝန်ထမ်းကာလ - ၅-၉-၁၉၉၇ မှ ၁၄-၁၀-၂၀၀၂ ထိ



ဦးတင်အောင် (ညွှန်ကြားရေးမှူးချုပ်) (၂၀၀၂ - ၂၀၀၄)

- အမည် - ဦးဝင်းနိုင်
- ပညာအရည်အချင်း - B.Sc (DSA)
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၂၆-၁၀-၁၉၄၉
- တာဝန်ထမ်းကာလ - ၂၅-၁၁-၂၀၀၂ မှ ၁၄-၁၁-၂၀၀၄ ထိ



ဦးဆန်းဆန်း (ညွှန်ကြားရေးမှူးချုပ်) (၂၀၀၄ - ၂၀၁၁)

- အမည် - ဦးဆန်းထွန်း
- ပညာအရည်အချင်း - B.Sc (DSA)
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၉-၉-၁၉၅၁
- တာဝန်ထမ်းကာလ - ၁၄-၁၁-၂၀၀၄ မှ ၉-၅-၂၀၁၁ ထိ



ဦးမြတ်မော် (ညွှန်ကြားရေးမှူးချုပ်) (၂၀၁၁-၂၀၁၇)

- အမည် - ဦးမြတ်မော်
- ပညာအရည်အချင်း - B.Sc (DSA), M.A (Defence Studies)
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၁-၁၂-၁၉၅၅
- တာဝန်ထမ်းကာလ - ၉-၅-၂၀၁၁ မှ ၂၈-၃-၂၀၁၃ ထိ



ဦးသန်းအောင် (ညွှန်ကြားရေးမှူးချုပ်) (၂၀၁၃)

- အမည် - ဦးသန်းအောင်
- ပညာအရည်အချင်း - B.A (L.L.B)
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၁၈-၃-၁၉၅၅
- တာဝန်ထမ်းကာလ - ၂၉-၃-၂၀၁၃ မှ ၂၃-၅-၂၀၁၃ ထိ



ဦးမင်းအောင် (ညွှန်ကြားရေးမှူးချုပ်) (၂၀၁၃ - ယနေ့ထိ)

- အမည် - ဦးမင်းအောင်
- ပညာအရည်အချင်း - B.Sc (DSA)
- ဘွဲ့ထူး၊ ဂုဏ်ထူး - -
- မွေးသက္ကရာဇ် - ၁၉-၁၂-၁၉၆၃
- တာဝန်ထမ်းကာလ - ၂၄-၅-၂၀၁၃ မှ ယနေ့ထိ

စဉ်	အမည်	တာဝန်ထမ်းဆောင်သည့်ကာလ	
		မှ	ထိ
၁	ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးတွမ်မှုန်း၊ B.A (Hons)	၂-၁၀-၁၉၇၂	၂၂-၁၂-၁၉၇၆
၂	ဦးအုန်းမောင် (မော်ကွန်းဝင်ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်)	၂၃-၁၂-၁၉၇၆	၁-၉-၁၉၇၉
၃	ဦးစိန်လင်း၊ B.Sc, B.L, D.M.A	၁၇-၉-၁၉၇၉	၁၅-၅-၁၉၉၃

၄	ဦးသန်းညွန့်၊ B.Sc (DSA)	၅-၈-၁၉၉၃	၅-၉-၁၉၉၇
၅	ဦးချစ်ဆွေ၊ B.Sc	၅-၉-၁၉၉၇	၁၄-၁၀-၂၀၀၂
၆	ဦးဝင်းနိုင်၊ B.Sc (DSA)	၂၅-၁၁-၂၀၀၂	၁၄-၁၁-၂၀၀၄
၇	ဦးဆန်းထွန်း၊ B.Sc (DSA)	၁၄-၁၁-၂၀၀၄	၉-၅-၂၀၁၁
၈	ဦးမြတ်မော်၊ B.Sc (DSA), M.A (Defence)	၉-၅-၂၀၁၁	၂၈-၃-၂၀၁၃
၉	ဦးသန်းအောင်၊ B.A (LLB) (ယာယီပူးတွဲ)	၁၉-၃-၂၀၁၃	၂၃-၅-၂၀၁၃
၁၀	ဦးမင်းထွဋ်၊ B.Sc (DSA)	၂၄-၅-၂၀၁၃	ယနေ့အထိ

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုများ

၁၆။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ရာတွင် မူဝါဒပြုပြင်ပြောင်းလဲခဲ့မှုနှင့် လုပ်ထုံးလုပ်နည်းပြုပြင်ပြောင်းလဲခဲ့မှုများ ဆောင်ရွက်ခဲ့ပါသည် -

(က) မူဝါဒပြောင်းလဲခဲ့မှုများ

- (၁) ပြည်တွင်းအခွန်များဦးစီးဌာန၏ မူဝါဒပြောင်းလဲခဲ့မှုအခြေအနေနှင့်ပတ်သက်၍ အခွန်ရုံးမှ အခွန်စည်းကြပ်သည့်စနစ် (Official Assessment System - OAS)မှ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (Self-Assessment System - SAS)သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့် အနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (Large Taxpayer Office - LTO) ကို (၁-၄-၂၀၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
- (၂) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) (Medium Taxpayer Office - 1) ကိုလည်း (၁-၄-၂၀၁၇) ရက်နေ့မှစတင်ကာ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self-Assessment System) ကျင့်သုံးဆောင်ရွက်လျက် ရှိပါသည်။
- (၃) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၂) (Medium Taxpayer Office - 2) ကိုလည်း (၁-၁၀-၂၀၂၀) ရက်နေ့မှစတင်ကာ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self-Assessment System) ကျင့်သုံး ဆောင်ရွက်လျက် ရှိပါသည်။

- (ခ) လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်ခဲ့မှုများနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်ခဲ့မှုများ
 - (၁) ခေတ်မီသော အခွန်စီမံခန့်ခွဲမှုစနစ်တစ်ရပ်သို့ ပြောင်းလဲဖော်ဆောင်နိုင်ရန် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund)၊ ကမ္ဘာ့ဘဏ် (World Bank)နှင့် အမေရိကန်ဘဏ္ဍာရေးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့ (Office of Technical Assistance, US Department of Treasury)တို့မှ ဘဏ္ဍာရေးနှင့်နည်းပညာဆိုင်ရာ အကူအညီများကိုရယူခြင်း၊ WB , IMF , JICA , EU , NORAD , DFID , ADB , USOTA , OECD ၊
 - (၂) အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များဆောင်ရွက်ရန် လိုအပ်သည့် ငွေကြေးကို ကမ္ဘာ့ဘဏ်၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (PFM Project) အရ ရရှိထောက်ပံ့မည့် ချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
 - (၃) အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၁-၂-၂၀၁၂ ရက်နေ့တွင် ဖွင့်လှစ်သော (၂၇၇) ကြိမ်မြောက်မှစ၍ အထူးဆုကြီးကို ကျပ်သိန်း (၁၅၀၀)သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊
 - (၄) အခွန်စည်းကြပ်ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန်ရရှိခြင်း ရှိ/မရှိ စိစစ်ရန်၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် အခွန်အပြည့်အဝရရှိရေး ရည်မှန်းချက်အား အထောက်အကူဖြစ်စေရန်နှင့် သုံးသပ်အကြံပြုချက်များအား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြနိုင်ရန်အတွက် အခွန်ကောက်ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၈-၅-၂၀၁၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၁/၂၀၁၃ ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း၊
 - (၅) ပြည်သူများ အခွန်ကိစ္စရပ်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို ဌာနကိုယ်စားဖြေကြားပေးရန်၊ မကျေလည်သည့် အခွန်ဆိုင်ရာအချက်အလက်များ ဌာနသို့ တင်ပြနိုင်ရန်၊ တင်ပြလာသည့် အခွန်ဆိုင်ရာ မကျေလည်မှုများကို ဖြေရှင်းပြန်ကြားပေးရန်နှင့် ပြည်ပမှရင်းနှီးမြှုပ်နှံရန် လာရောက်သည့် နိုင်ငံခြားသားများကို အခွန်သတင်းအချက်အလက်များ ပံ့ပိုးကူညီရန်ရည်ရွယ်၍ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးကို ရန်ကုန်တိုင်းဒေသကြီးတွင် (၁၉-၁၀-၂၀၁၂) ရက်နေ့နှင့် မန္တလေးတိုင်းဒေသကြီးတွင် (၂၀-၅-၂၀၁၃) ရက်နေ့၌ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း၊

- (၆) ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်း အစီအစဉ်ဦးစီးကော်မတီပုံမှန်အစည်းအဝေးကို တစ်လတစ်ကြိမ် အရှိန်မြှင့်တင် ကျင်းပဆောင်ရွက်လျက်ရှိခြင်း၊
- (၇) စားသောက်ဆိုင်လုပ်ငန်းများမှ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိရေးအတွက် စားသုံးသူများသို့ ထုတ်ပေးသည့် ပြေစာများတွင် သတ်မှတ်တန်ဖိုးအလိုက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့်ကိုက်ညီသည့် အခွန် အမှတ်တံဆိပ် (Tax Label)များ ကပ်နှိပ်စေရေး လုပ်ငန်းစီမံချက်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ ရှေ့ပြေးစီမံချက်အဖြစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ဆိုင်လုပ်ငန်းများနှင့် ဟိုတယ်တည်းခိုခန်းလုပ်ငန်းများအပေါ်တွင် အခွန်အမှတ်တံဆိပ် (Tax Label)များ ကပ်နှိပ်စေရေးဆောင်ရွက်ခဲ့ခြင်း၊
- (၈) ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၅)မှ သဘောတူ ခွင့်ပြုချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် (၉-၃-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၆၂၈/၂၀၁၅ ဖြင့် ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အဆင့် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း ခဲ့ခြင်း၊
- (၉) ကုမ္ပဏီများဆိုင်ရာအခွန်ရုံးအား အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန် ရုံးများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) နှင့် (၂) ကို (၁၁-၆-၂၀၁၅) ရက်နေ့တွင် အသီးအသီးဖွင့်လှစ်ခဲ့ခြင်း၊
- (၁၀) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၃) အား ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၁၀-၃-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၀၅၄)ဖြင့် စတင်ဖွဲ့စည်း၍ အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိခြင်း၊
- (၁၁) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄) အား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၁၄-၃-၂၀၁၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၀၃၁ ဖြင့် စတင်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိခြင်း၊

- (၁၂) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) အား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၂၃-၈-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၁၅ ဖြင့် စတင်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိခြင်း၊
- (၁၃) ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရင်းအင်းဌာနခွဲ၏ (၃၀-၅-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ၁(၈)/စာရင်း-၁/ပတာခ/၂၀၁၆(၅၃၉)ဖြင့် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူများအား အတည်ပြုခန့်အပ်ထားခဲ့ပြီး မြို့နယ်ပေါင်း (၉၃) မြို့နယ်တွင် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ (၂၉၈) ဦးအား (၁-၆-၂၀၁၆) ရက်နေ့မှ စတင်ခန့်ထား၍ ရောင်းချခွင့်ပြုခဲ့ခြင်း၊
- (၁၄) ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ကျပ်(၅၀၀) တန် အောင်ဘာလေထိလက်မှတ်များကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင်ဖြန့်ဖြူးရောင်းချပြီး ဧပြီလ (၁) ရက်နေ့တွင် ပထမအကြိမ်မှစ၍ အထူးဆုကြီးကို ကျပ်သိန်း (၁၀၀၀၀) ဆုသို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ကျပ် (၁၀၀၀)တန် အောင်ဘာလေသိန်းဆုလက်မှတ်များကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဖြူးရောင်းချပြီး မတ်လ (၁)ရက်နေ့တွင် ပထမအကြိမ်မှစ၍ အထူးဆုကြီးကို ကျပ်သိန်း(၁၅၀၀၀)သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊ ထိအရောင်းကိုယ်စားလှယ်များနှင့် စာချုပ်ချုပ်ဆို၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်မှစတင်၍ အာမခံငွေ(Deposit)များ ကြိုတင်ပေးသွင်းနိုင်ခဲ့ခြင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ကြိမ်မြောက် ကျပ် (၁၀၀၀)တန် ထိဖွင့်ပွဲမှစ၍ ဘဏ္ဍာသိမ်းငွေများမှ ကျပ်သိန်း (၂၅၀၀)အား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း၊
- (၁၅) အခွန်ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတစ်ဝန်းလုံး ဘဏ္ဍာနှစ်အလိုက် အခွန်အရပ်ရပ် ကောက်ခံရရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(ကျပ်သန်းပေါင်း)

စဉ်	ဘဏ္ဍာနှစ်	လျာထားချက်	ကောက်ခံရ	ရာခိုင်နှုန်း
၁	၁၉၇၂-၁၉၇၃	၈၉၇.၂၅၅	၈၇၄.၇၃၈	၉၇.၄၉
၂	၁၉၇၃-၁၉၇၄	၄၃၈.၄၈၃	၄၇၄.၇၃၁	၁၀၈.၂၇
၃	၁၉၇၄-၁၉၇၅	၁၀၅၀.၄၇၂	၁၁၂၉.၃၆၈	၁၀၇.၅၁
၄	၁၉၇၅-၁၉၇၆	၁၂၀၇.၃၈၃	၁၃၂၆.၁၉၂	၁၀၉.၈၄
၅	၁၉၇၆-၁၉၇၇	၂၀၉၆.၆၂၈	၂၀၀၅.၆၄၅	၉၅.၆၆
၆	၁၉၇၇-၁၉၇၈	၂၃၄၃.၃၁၁	၂၄၃၇.၅၀၃	၁၀၄.၀၂
၇	၁၉၇၈-၁၉၇၉	၂၄၇၇.၉၀၅	၂၃၈၅.၉၆၁	၉၆.၂၉

၈	၁၉၇၉-၁၉၈၀	၂၅၇၀.၂၁၅	၂၆၂၆.၄၆၉	၁၀၂.၁၉
၉	၁၉၈၀-၁၉၈၁	၂၇၀၈.၂၈၀	၂၆၉၂.၆၂၆	၉၉.၆၂
၁၀	၁၉၈၁-၁၉၈၂	၂၉၂၁.၀၄၉	၂၉၆၅.၀၅၀	၁၀၁.၅၁
၁၁	၁၉၈၂-၁၉၈၃	၂၅၉၁.၈၇၀	၃၁၀၂.၃၉၃	၁၁၉.၇၀
၁၂	၁၉၈၃-၁၉၈၄	၃၁၄၄.၄၀၉	၃၃၂၂.၆၆၄	၁၀၅.၇၀
၁၃	၁၉၈၄-၁၉၈၅	၃၂၂၇.၁၈၅	၃၃၃၃.၅၀၇	၁၀၃.၃၀
၁၄	၁၉၈၅-၁၉၈၆	၃၃၀၂.၃၉၅	၃၃၉၆.၇၅၁	၁၀၂.၈၆
၁၅	၁၉၈၆-၁၉၈၇	၃၂၂၈.၂၅၁	၃၃၀၃.၈၄၅	၁၀၂.၃၄
၁၆	၁၉၈၇-၁၉၈၈	၃၃၆၀.၂၈၀	၃၃၇၄.၉၇၀	၁၀၀.၄၄
၁၇	၁၉၈၈-၁၉၈၉	၁၆၃၆.၂၀၀	၂၅၉၉.၉၂၀	၁၅၈.၉၀
၁၈	၁၉၈၉-၁၉၉၀	၂၈၇၅.၀၀၀	၃၆၇၉.၆၉၂	၁၂၈.၁၂
၁၉	၁၉၉၀-၁၉၉၁	၄၉၃၈.၄၆၀	၆၅၇၄.၃၄၁	၁၃၃.၁၃
၂၀	၁၉၉၁-၁၉၉၂	၅၁၉၂.၄၂၀	၆၈၉၅.၈၂၄	၁၃၂.၈၁
၂၁	၁၉၉၂-၁၉၉၃	၇၂၄၇.၃၃၀	၈၇၂၂.၄၇၇	၁၂၀.၃၅
၂၂	၁၉၉၃-၁၉၉၄	၈၆၅၃.၅၉၀	၁၁၇၁၄.၂၂၅	၁၃၅.၃၇
၂၃	၁၉၉၄-၁၉၉၅	၁၁၉၇၈.၉၇၀	၁၅၀၅၀.၅၇၅	၁၂၅.၆၄
၂၄	၁၉၉၅-၁၉၉၆	၁၅၃၄၇.၈၉၀	၁၇၁၈၅.၀၂၈	၁၁၁.၉၇
၂၅	၁၉၉၆-၁၉၉၇	၂၀၂၄၀.၇၂	၂၁၉၁၃.၈၄၈	၁၀၈.၂၇
၂၆	၁၉၉၇-၁၉၉၈	၃၀၃၅၆.၀၇၀	၃၈၄၇၃.၀၂၂	၁၂၆.၇၄
၂၇	၁၉၉၈-၁၉၉၉	၃၅၆၈၁.၄၁၀	၄၈၇၇၄.၃၄၄	၁၃၆.၇၀
၂၈	၁၉၉၉-၂၀၀၀	၄၃၁၀၅.၇၉၀	၅၂၅၀၆.၂၆၀	၁၂၁.၈၁
၂၉	၂၀၀၀-၂၀၀၁	၉၆၉၉၄.၉၄၀	၆၇၅၃၈.၈၅၀	၆၉.၆၃
၃၀	၂၀၀၁-၂၀၀၂	၉၉၁၁၉.၂၁၀	၇၁၈၀၆.၅၃၀	၇၂.၄၄
၃၁	၂၀၀၂-၂၀၀၃	၉၉၁၀၈.၆၇၆	၁၀၄၇၈၉.၄၆၀	၁၀၅.၅၃
၃၂	၂၀၀၃-၂၀၀၄	၂၀၃၆၁၂.၅၃၈	၁၆၁၈၄၂.၃၁၉	၇၉.၄၉
၃၃	၂၀၀၄-၂၀၀၅	၂၁၄၀၃၈.၆၆၆	၂၆၅၁၈၆.၂၃၃	၁၂၃.၉၀
၃၄	၂၀၀၅-၂၀၀၆	၄၀၃၇၆၇.၅၉၁	၄၄၈၁၅၆.၈၀၂	၁၁၀.၉၉
၃၅	၂၀၀၆-၂၀၀၇	၅၆၆၄၄၁.၈၅၅	၆၇၆၇၇၄.၁၇၁	၁၁၉.၄၈
၃၆	၂၀၀၇-၂၀၀၈	၇၀၇၆၈၆.၈၅၄	၈၃၈၄၂၈.၈၃၀	၁၁၈.၄၇
၃၇	၂၀၀၈-၂၀၀၉	၈၈၆၈၅၇.၆၆၀	၉၈၇၉၂၅.၉၆၅	၁၁၁.၄၀

၃၈	၂၀၀၉-၂၀၁၀	၉၁၂၄၄၃.၈၀၁	၁၀၃၇၃၆၄.၆၀၄	၁၁၃.၆၉
၃၉	၂၀၁၀-၂၀၁၁	၁၀၂၅၀၀၀.၀၀၀	၁၁၈၆၃၁၆.၇၅၄	၁၁၅.၇၄
၄၀	၂၀၁၁-၂၀၁၂	၁၀၂၈၂၈၅.၆၁၉	၁၅၂၈၄၀၀.၇၆၇	၁၄၈.၆၄
၄၁	၂၀၁၂-၂၀၁၃	၁၅၅၁၂၈၆.၈၄၀	၂၆၉၇၅၀၆.၁၃၅	၁၇၃.၈၉
၄၂	၂၀၁၃-၂၀၁၄	၂၈၁၅၀၁၅.၃၇၆	၃၅၆၇၅၆၆.၁၈၃	၁၂၆.၇၃
၄၃	၂၀၁၄-၂၀၁၅	၃၇၁၉၃၇၆.၇၁၀	၄၁၈၅၃၅၇.၇၈၈	၁၁၂.၅၃
၄၄	၂၀၁၅-၂၀၁၆	၄၅၄၇၇၁၀.၀၀၀	၄၅၉၁၀၀၀.၂၉၂	၁၀၀.၉၅
၄၅	၂၀၁၆-၂၀၁၇	၄၉၁၆၇၈၈.၇၃၃	၅၂၉၂၃၀၄.၄၅၃	၁၀၇.၆၄
၄၆	၂၀၁၇-၂၀၁၈	၅၈၃၁၅၉၃.၃၀၉	၅၆၄၀၀၉၈.၁၁၂	၉၆.၇၂
၄၇	၂၀၁၈	၂၀၅၄၉၃၈.၂၄၈	၂၅၅၆၁၀၂.၂၆၄	၁၂၄.၃၉
၄၈	၂၀၁၈-၂၀၁၉	၆၀၅၆၆၀၅.၁၃၀	၆၅၈၁၂၉၂.၀၉၉	၁၀၈.၆၆

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်ဥပဒေများ

၁၇။ ပြည်တွင်းအခွန်များဦးစီးဌာန၏ ရုံးခွန်အက်ဥပဒေ၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ၊ အမြတ်ခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေတို့ကို ဥပဒေအဟောင်းများ ပြင်ဆင်ခြင်း/ ရုပ်သိမ်းခြင်း/ ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းများကို အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည် -

(က) **ရုံးခွန်အက်ဥပဒေ။** ၁၈၇၀ ပြည့်နှစ်၊ ရုံးခွန်အက်ဥပဒေ (အမှတ် ၇/၁၈၇၀) သည် အိန္ဒိယ၌ အာဏာတည်ခဲ့ပြီးနောက် မြန်မာနိုင်ငံတော် အင်္ဂလိပ် ကိုလိုနီဘဝကျရောက်ပြီး အိန္ဒိယ၏ ပြည်နယ်တစ်နယ်အဖြစ်ရှိစဉ်ကပင် The Government of Myanmar Act, 1935 အရ နိုင်ငံတော်တွင် အာဏာတည်စေခဲ့သည့် ဥပဒေဖြစ်သည်။ ရုံးခွန်အက်ဥပဒေသည် အဆိုပါ ၁၉၃၅ ခုနှစ် ဥပဒေပုဒ်မ ၄၀ အရ အချို့သောဒေသနှင့် ပြည်နယ်များတွင် အာဏာမတည်ခဲ့ပါ။ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၇-၁၁-၉၇)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ ထိုအက်ဥပဒေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့တိုးချဲ့၍ အာဏာသက်ရောက်စေခဲ့သည်။ ဤအက်ဥပဒေသည် ၁၈၇၀ ပြည့်နှစ်မှစ၍ အိန္ဒိယပြင်ဆင်ချက်အက်ဥပဒေများအပါအဝင် ပြင်ဆင်ချက် အက်ဥပဒေပေါင်း (၃၀) ခုခန့်ရှိခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီနှင့် ရရှိပြီးနောက် အောက်ပါဥပဒေများနှင့် အမိန့်အရ စကားရပ်များ ထပ်မံပြင်ဆင်အစားထိုးထားပါသည် -

- (၁) THE MYANMAR COURT-FEES (AMENDMENT) ACT, 1957 (Act. No XXIX OF 1957)
- (၂) THE COURT FEES (AMENDMENT) ACT, 1958 [Act. No XXIV OF 1958]

- (၃) ၃၀-၃-၁၉၉၀ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၆/၉၀ ဖြင့် ရုံးခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း၊
 - (၄) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၅ ဖြင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်ခြင်း၊
 - (၅) ၁၉-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ဖြင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်ခြင်း၊
 - (၆) ၂၇-၇-၂၀၁၅ ရက်စွဲပါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၈၀၈/၂၀၁၅)ဖြင့် ရုံးခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခြင်း။
- (ခ) မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ။ ၁၈၉၉ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေမှာ ယခင်က ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေအရ ဇယားဝင် ပြည်နယ်ဒေသအချို့တွင် အာဏာမတည်ခဲ့ပါ။ ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၇-၁၁-၁၉၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ မြန်မာနိုင်ငံတစ်ဝန်း လုံးသို့တိုးခဲ့၍ အာဏာသက်ရောက်လာပါသည်။ ဤအက်ဥပဒေကို ၁၈၉၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ ၁၉၄၆ ခုနှစ် မတိုင်မီအထိ ပြင်ဆင်ချက်အက်ဥပဒေ များနှင့် စကားရပ်များအစားထိုးဥပဒေများ စုစုပေါင်း ဥပဒေ (၂၆) ခုခန့်ရှိပြီး လွတ်လပ် ရေးမရမီ ၁၉၄၆ ခုနှစ်မှစ၍ လွတ်လပ်ရေးရပြီးနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလအထိ အောက်ပါပြင်ဆင်သည့်ဥပဒေနှင့် အမိန့်တို့အရ စကားရပ်များအစားထိုး ပြင်ဆင် ထားပါသည် -
- (၁) THE BURMA STAMP ACT {INDIA ACT II, 1899.}
 - (၂) THE BURMA STAMP (AMENDMENT) (VALIDATING) ACT. [BURMA ACT XIX, 1947.]
 - (၃) THE BURMA STAMP (AMENDMENT) (VALIDATING) ACT, 1947 [BURMA ACT No. XIX of 1947]
 - (၄) THE UNION OF BURMA (ADAPTATION OF LAWS) ORDER, 1948.
 - (၅) THE BURMA STAMP (AMENDMENT) ACT. 1950 [Act No. XXV of 1950]
 - (၆) THE BURMA STAMP (AMENDMENT) ACT. 1953 [Act No. LVII of 1953]
 - (၇) THE MYANMAR STAMP (AMENDMENT) ACT. 1957 [Act No. XXVIII of 1957]
 - (၈) ၃၀-၃-၁၉၉၀ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၇/၉၀ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း ၊

- (၉) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂/၂၀၁၁ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၁၀) ၂၈-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉/ ၂၀၁၄ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၁၁) ၁-၈-၂၀၁၇ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉/ ၂၀၁၇ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၁၂) ၂၆-၁၁-၂၀၁၉ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂/ ၂၀၁၉ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၁၃) ၁၉၄၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းနည်းဥပဒေများမှ ကောက်နုတ်ချက်၊
- (၁၄) ၂၇-၇-၂၀၁၅ ရက်စွဲပါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၈၀၇/၂၀၁၅) ဖြင့် အခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခြင်း။

(ဂ) **ဝင်ငွေခွန်ဥပဒေ။** ဝင်ငွေခွန်ဥပဒေမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေး ကောင်စီ က ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအမှတ် ၇ ဖြင့် ၁၉၇၄ ခုနှစ်၊ ၁-၄-၁၉၇၄ (၁၉၇၄- ၁၉၇၅ ခု စည်းကြပ်နှစ်)နေ့မှစ၍ အာဏာတည်သောဥပဒေဖြစ်ပြီး ခေတ်အဆက်ဆက် ပြင်ဆင်/ ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (၁) ၂၂-၃-၁၉၈၉ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ်၊ ၆/၈၉ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၂) ၃၀-၃-၁၉၉၁ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ်၊ ၆/၉၁ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၃) ၂၄-၃-၂၀၀၆ ရက်စွဲပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၀၆ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၄) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄/၂၀၁၁ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၅) ၂၄-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅/၂၀၁၄ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၆) ၃၁-၈-၂၀၁၆ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၆ ဖြင့် ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်ခြင်း၊
- (၇) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ (၂၂-၃-၁၉၈၉)ရက်စွဲပါ နည်းဥပဒေ အမှတ် ၁/၈၉ ဖြင့် ဝင်ငွေခွန်နည်းဥပဒေများကိုပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊

- (၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ (၁၅-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၂/၂၀၁၂ ဖြင့် ဝင်ငွေခွန်နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊
 - (၉) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၁-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၂/၂၀၁၅ ဖြင့် ဝင်ငွေခွန်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊
 - (၁၀) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၈-၂-၁၉၇၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၅ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
 - (၁၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၄-၃-၁၉၈၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၈၉ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
 - (၁၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၆-၃-၁၉၉၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇/၉၁ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
 - (၁၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂-၅-၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၉၄ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
 - (၁၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၉-၄-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၁ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
 - (၁၅) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၅-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၃/၂၀၁၂ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ထုတ်ပြန်ခြင်း၊
 - (၁၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၁-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၁/၂၀၁၅ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
 - (၁၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၄-၂-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၆ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ဒုတိယအကြိမ်ပြင်ဆင်ခြင်း၊
 - (၁၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ (၁၀-၆-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၂၀ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို တတိယအကြိမ်ပြင်ဆင်ခြင်း။
- (ဃ) ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ။ ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ကိုက်ညီစေရန် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ကုန်ထုတ်သမဝါယမအသင်းများအပေါ် အခွန်စည်းကြပ်ကောက်ခံရန် ပြည့်သူ့လွှတ်တော်က ပြဋ္ဌာန်းသော ၁၉၇၆ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ ဖြစ်ပါသည်။ (၁-၄-၁၉၇၆) ရက်နေ့မှစ၍ အကျိုးသက်ရောက်ပါသည်။ အဆိုပါဥပဒေကို ၁၉၉၃ ခုနှစ် ဥပဒေများ (ဒုတိယအကြိမ်) ရုပ်သိမ်းသည့် ဥပဒေအရ ရုပ်သိမ်းပြီးဖြစ်ပါသည်။

(c) အမြတ်ခွန်ဥပဒေ

(၁) ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့်ကိုက်ညီစေရန် ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသော ဥပဒေအသစ်ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍ တစ်ဦးချင်းပုဂ္ဂိုလ်တို့၏ ဝင်ငွေအပေါ် အခွန်စည်းကြပ်ရန်ဖြစ်ပါသည်။ ထို့အပြင် သွင်းကုန်၊ ဖျော်ဖြေမှုအတွက် ပေးဆောင်ရသည့်အခွန်၊ ဆားထုတ်လုပ်သည့်အတွက် ကျသင့်အခွန်များကို (၁-၄-၁၉၇၆) နေ့မှစ၍ အမြတ်ခွန်ဥပဒေဖြင့်သာ စည်းကြပ်ရပါသည်။ (၁-၄-၁၉၇၆)နေ့မှစ၍ တစ်ဦးချင်းလုပ်ငန်းရှင်များအပေါ် ဝင်ငွေခွန်ဥပဒေက အကျိုးသက်ရောက်မှု မရှိပါ။ အခွန်စည်းကြပ်မှုအတွက် စာရင်းအထောက်အထားရှိရန် မလိုအပ်ပါ။ အမြတ်ခွန်ဥပဒေကို (၄) ကြိမ် ပြင်ဆင်ပြီးဖြစ်ပါသည်။ အမြတ်ခွန်ဥပဒေကို ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၉ နှင့် ၁၉၉၁ ခုနှစ်များတွင် ပြင်ဆင်ခဲ့ပြီး အမြတ်ခွန်စည်းမျဉ်းများကို ၁၉၈၇ ခုနှစ်တွင် ဖြည့်စွက်ခဲ့ပါသည်။

(၂) (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြင့် အမြတ်ခွန်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှစ၍ အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များကို ဝင်ငွေခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တစ်ပါတည်း ပြဋ္ဌာန်းခဲ့ပါသည်။

(စ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၈/၉၀ ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေအသစ်ဖြစ်ပြီး (၁-၄-၁၉၉၀) နေ့မှစ၍ အကျိုးသက်ရောက်ပြီး ခေတ်အဆက်ဆက် ပြင်ဆင်/ ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (၁) ၂၉-၃-၁၉၉၁ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၁ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၂) ၂၄-၃-၂၀၀၆ ရက်စွဲပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၃/၂၀၀၆ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၃) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃/၂၀၁၁ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၄) ၂၄-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆/၂၀၁၄ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၅) ၂-၄-၂၀၁၅ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈/၂၀၁၅ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၆) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၆-၅-၁၉၉၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၉၁ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

- (၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ (၁၅-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၁၂ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ထုတ်ပြန်ခြင်း၊
- (၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၁-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၀/၂၀၁၅ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
- (၉) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၄-၂-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၆ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊
- (၁၀) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ (၁၅-၅-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၂၀ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း။

(ဆ) ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ

- (၁) ၂၈-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀ /၂၀၁၄ ဖြင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊
- (၂) ၂-၄-၂၀၁၅ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/၂၀၁၅ ဖြင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊
- (၃) ၂၅-၁-၂၀၁၆ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂/ ၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊
- (၄) ၁-၃-၂၀၁၇ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄/ ၂၀၁၇ ဖြင့် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊
- (၅) ၃၀-၃-၂၀၁၈ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀/ ၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊
- (၆) ၂၅-၉-၂၀၁၈ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀/၂၀၁၉ ဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊
- (၇) ၂၄-၉-၂၀၁၉ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀/၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း။

(ဇ) အထူးကုန်စည်ခွန်

- (၁) ၁၈-၁-၂၀၁၆ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁/၂၀၁၆ ဖြင့် အထူးကုန်စည်ခွန်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

- (၂) ၂၆-၇-၂၀၁၇ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/၂၀၁၇ ဖြင့် အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်ခြင်း၊
- (၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၁၀-၁-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၁၉ ဖြင့် အထူးကုန်စည်ခွန်နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊
- (ဈ) အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
 - (၁) ၇-၆-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀/ ၂၀၁၉ ဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကို ပြဋ္ဌာန်းခြင်း။

အခွန်ကောက်ခံမှုသမိုင်း

၁၈။ ပြည်တွင်းအခွန်များဦးစီးဌာနကို ၁-၁၀-၁၉၇၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခင်က သီးခြားစီရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခွန်ဌာနနှင့် ဘဏ္ဍာတော်မင်းကြီးရုံးတို့ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ဖွဲ့စည်းခဲ့ခြင်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးသည့်အခါ ဖြစ်ပေါ်လာမည့် အုပ်ချုပ်ရေးစနစ်ကို ရည်ရွယ်၍ ကြိုတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန စတင်ဖွဲ့စည်းခဲ့စဉ်က ကောက်ခံသောအခွန် (၁၀)မျိုး ရှိခဲ့ပြီးပါသည်။ ထိုအခွန်များမှာ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန် (ရှမ်းပြည်နယ်တွင် သီးနှံခွန်)တို့ ဖြစ်ပါသည်။

၁၉။ ၁၉၈၈ ခုနှစ်မတိုင်မီက နိုင်ငံတော်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ခေတ်စနစ်အရ အခွန်ကောက်ခံမှုစနစ် ပိုမိုထိရောက်ကောင်းမွန်စေရန် ပြည်တွင်းအခွန်များဦးစီးဌာနသည် ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ သိန်းဆုခွန် (၅)မျိုးသာ ကောက်ခံခဲ့ပြီး မြေခွန်၊ ရေခွန်နှင့်တာတမံခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်းကောင်း၊ အင်းအိုင်ခွန်ကို ငါးလုပ်ငန်းဦးစီးဌာနသို့လည်းကောင်း ၁-၄-၁၉၈၉ နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။

၂၀။ ပြည်တွင်းအခွန်များဦးစီးဌာနသည် အစိုးရအမျိုးမျိုး၊ ခေတ်ကာလအမျိုးမျိုး၊ စီးပွားရေးစနစ်အမျိုးမျိုးကိုတွေ့ကြုံ ဖြတ်သန်းခဲ့ရာတွင် ခေတ်စနစ်မည်သို့ပင် ပြောင်းလဲစေကာမူ ခေတ်စနစ်နှင့် လျော်ညီသော အခွန်အကောက်စနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန မဖွဲ့စည်းမီ မြန်မာဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ စစ်ပြီးခေတ် (လွတ်လပ်ရေးမရမီ)၊ လွတ်လပ်ရေးရပြီးခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တို့တွင် အခွန်ဆိုင်ရာဥပဒေများကို ခေတ်ကာလနှင့် လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်းကောက်ခံခဲ့ပါသည်။

၂၁။ ယခုအခါ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့တို့ကရွေးချယ် တင်မြောက်သော ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင်စုအစိုးရခေတ်တွင် ဒီမိုကရေစီစနစ် ထွန်းကား ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ပြည်ထောင်စုအစိုးရမှ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့်လည်း မူဝါဒ၊ ရည်မှန်းချက်၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်၍ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်

၂၂။ အခွန်လွတ်ကင်းမှုမရှိစေဘဲ ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး အတွက်ကြိုးပမ်းဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေသော အခွန် စနစ်ဖြစ်ပေါ်ရေးအတွက် ပြုပြင်ဆောင်ရွက်ပေးရန်၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ် ပေါ်စေရေးအတွက် ပြည်တွင်း၌လှည့်လည်သုံးစွဲနေသော ကျပ်ငွေများကို အခွန်စနစ်ဖြင့် စုစည်းပေးရန် ဟူသော အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် “ပြည်တွင်း အခွန်များဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်” ကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်လျက် ရှိပါသည်-

- (က) အခွန်ကောက်ခံရရှိမှု အမြင့်မားဆုံးဖြစ်စေရန်၊
- (ခ) အခွန်အခြေကို ချဲ့ထွင်ရန်၊
- (ဂ) လိုက်နာဆောင်ရွက်မှုကို တိုးတက်စေရန်နှင့် တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ရန်၊
- (ဃ) အခွန်စီမံခန့်ခွဲမှုကို ခေတ်မီအောင် ဆောင်ရွက်ရန်။

ကျွန်ုပ်တို့၏ ခံယူထားသည့်တာဝန်

၂၃။ “ပြည်သူလူထု၏ ကြွယ်ဝချမ်းသာမှုအလို့ငှာ အခွန်ကိုအမြင့်မားဆုံးရရှိစေရန်အတွက် စွမ်းဆောင် ရည်ပြည့်ဝသော ဝန်ဆောင်မှုပေးခြင်းဖြင့် အခွန်ထမ်းများအနေဖြင့် နိုင်ငံသားကောင်းများပီပီ ဆန္ဒ အလျောက် အခွန်ပေးဆောင်လာစေရေး”

ကျွန်ုပ်တို့၏ အနာဂတ်စိတ်ကူး


၂၄။ “ကျွန်ုပ်တို့ဌာနသည် အလွန်ထိရောက်ကောင်းမွန်သော အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများကို ရိုးသား ဖြောင့်မတ်စွာဖြင့်ဆောင်ရွက်သည့် နိုင်ငံတကာအသိအမှတ်ပြုခံရသည့် ခေတ်မီသောအဖွဲ့အစည်း ဖြစ်ရမည်”

အခွန်ကောက်ခံပုံစနစ်

၂၅။ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုမူဘောင် (Framework for Economic and Social Reform- FESR)နှင့် ပြည်သူ့ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုမဟာဗျူဟာ (Public Financial Management Reform Strategy - PFMRS)တို့အရ အခွန်မူဝါဒနှင့် အခွန်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်ပြုပြင်ပြောင်းလဲခြင်း (Tax Policy and Tax Administration Reform) လုပ်ငန်းစဉ်ကို နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း အခွန်များဦးစီးဌာနသည် ထိရောက်ထက်မြက်သော အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဆောင်ရွက်သည့် နိုင်ငံတကာအသိအမှတ်ပြု ခေတ်မီအခွန်ဌာနတစ်ခုဖြစ်လာစေရန် မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခွန်ရုံးမှအခွန်စည်းသည့်စနစ် (OAS) မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS)သို့ ပြောင်းလဲကျင့်သုံးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။

၂၆။ အခွန်ရုံးမှ အခွန်စည်းကြပ်သည့်စနစ်(OAS)သည် အခွန်ထမ်းတင်ပြမှုအပေါ် အခွန်ရုံးမှစည်းကြပ်သတ်မှတ်ခြင်းဖြစ်ပြီး အဆိုပါစနစ်သည် အခွန်မှူးတစ်ဦးတည်းမှ အခွန်ထမ်းဝန်ဆောင်မှုလုပ်ငန်း၊ အခွန်စာရင်းစစ်ဆေးခြင်းလုပ်ငန်း၊ အခွန်ကောက်ခံခြင်းလုပ်ငန်းများကို လုပ်ဆောင်ရသည့်အတွက် အခွန်မှူးတစ်ဦးတည်းတွင် လုပ်ပိုင်ခွင့်များရရှိနေပါသည်။ အခွန်ထမ်းအနေဖြင့်လည်း မိမိအိတ်ထဲမှ ငွေအားထုတ်၍ ပေးဆောင်ရသဖြင့် မပေးချင်သည်မှာ သဘာဝပင်ဖြစ်ပါသည်။ တစ်ဖက်တွင် လုပ်ပိုင်ခွင့်ရရှိပြီး အခြားတစ်ဖက်တွင် အခွန်ပေးချင်စိတ်မရှိသဖြင့် ညှိနှိုင်းမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကင်းစင်စေရေးအတွက် အခွန်မှူးတစ်ဦးတည်းအပေါ် လုပ်ပိုင်ခွင့်မပေးတော့ဘဲ အခွန်ထမ်းမှ မိမိပေးဆောင်ရမည့် အခွန်အား တွက်ချက်ပေးသွင်းခြင်းအပေါ် အခွန်ရုံးမှ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူသည့်စနစ်ဖြစ်သည့် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS)သို့ ပြောင်းလဲဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲကျင့်သုံးရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနတစ်ခုလုံးအား တစ်ချိန်တည်း တစ်ပြိုင်တည်းပြောင်းလဲရန်မှာ လူစွမ်းအားအရင်းအမြစ် ကန့်သတ်ချက်များရှိသဖြင့် အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (SAS)ဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးအား ၂၀၁၄ ခုနှစ်တွင် အခွန်ထမ်းကုမ္ပဏီ ၄၅၀ ခန့်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အခွန်ကောက်ခံမှုလုပ်ငန်းများကို အဆင်ပြေစွာဆောင်ရွက်လျက်ရှိပါသည်။ အလားတူ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁) ကိုလည်း အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (SAS) ပြောင်းလဲနိုင်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။

ဖွဲ့စည်းပုံ



Vision (မျှော်မှန်းချက်)

“We will be a modern organization that acts with integrity and is recognized internationally as a highly effective tax administration.”

Mission (လုပ်ငန်းတာဝန်)

“To make taxpayers willingly pay tax as good citizens, by delivering quality service in order to maximize revenue for the prosperity of the people”